

သိမှတ်ဖွယ်ရာနေ့စဉ်ကျင့်စရာ (၁)

မာတိကာ

စဉ် အကြောင်းအရာ စာမျက်နှာ

၁။ စာဂဟေဆန်း ရွှေနှိဒါန်း ----- (က)

၂။ ကျေးဇူးတင်လွှာ ----- (ဂ)

၃။ ဘုရားဂုဏ်တော်(၉)ပါး ----- (၂)

၄။ တရားဂုဏ်တော်(၆)ပါး ----- (၄)

၅။ သံဃာ့ဂုဏ်တော်(၉)ပါး ----- (၆)

၆။ ရတနာမြတ်သုံးပါး ပူဇော်ခြင်းအကျိုး ----- (၈)

၇။ အပါယ်လေးပါး ----- (၉)

၈။ ကပ်သုံးပါး ----- (၁၀)

၉။ ရုပ်ပြစ်ရှစ်ပါး ----- (၁၁)

၁၀။ ရန်သူမျိုးငါးပါး ----- (၁၂)

၁၁။ ဝိပတ္တိတရားလေးပါး ----- (၁၂)

၁၂။ ဗျာသနတရားငါးပါး ----- (၁၂)

၁၃။ သရဏဝံ ----- (၁၃)

၁၄။ မင်္ဂ ဖိုလ် နိဗ္ဗာန် ----- (၁၅)

၁၅။ ဝင်ပွန်းကြီး(၁၀)ပါး ----- (၁၅)

၁၆။ ဂုဏ်ရည်တင့်ဆန်း မြတ်ပဋ္ဌာန်း ----- (၂၀)

ဓမ္မမာမက-အရှင်ကေသရ (၁)

၁၇။ ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပါယ်အကျဉ်း ----- (၂၂)

၁၈။ ပဋ္ဌာန်းပစ္စည်းဖြင့် မေတ္တာပွားနည်း ----- (၂၈)

၁၉။ ဒါန သီလ ဘာဝနာ ----- (၃၃)

၂၀။ ကုသိုလ်စုံမှ နိဗ္ဗာန်ရ ----- (၃၇)

၂၁။ ဗုဒ္ဓဝင်အကျဉ်း မှတ်သားဖွယ် ----- (၃၈)

၂၂။ ပုညကြိယာဝတ္ထု(၁၀)ပါး ----- (၄၃)

၂၃။ သူတော်ကောင်းဥစ္စာ(၇)ဖြာ ----- (၄၆)

၂၄။ သူတော်ကောင်းတရား(၇)ပါး ----- (၅၂)

၂၅။ ခန္ဓာငါးပါး ရုပ်နာမ်တရား ----- (၅၃)

၂၆။ သစ္စာလေးပါးမြတ်တရား ----- (၅၅)

၂၇။ နိဗ္ဗာန်ရောက်ရန် သတိပဋ္ဌာန် ----- (၅၉)

၂၈။ ကုသိုလ်နှင့် အကုသိုလ် ----- (၆၃)

၂၉။ မိဘကျေးဇူး အကျေဆပ်နည်း ----- (၆၇)

၃၀။ ဒိသာဗရဏမေတ္တာပို့ ----- (၇၉)

၃၁။ မေတ္တာသုတ်လာ မေတ္တာပို့ ----- (၈၂)

၃၂။ ပရိတ်တရားတော် နေ့အလိုက်ရွတ်ဖတ်ပူဇော်ပုံ (၈၄)

၃၃။ ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းအကျိုး (၈၆)

၃၄။ အလှူခံတစ်ကျိတ်လေး ----- (၈၈)

၃၅။ သာသနာဆိုတာဘာလဲ ----- (၉၁)

၃၆။ သာသနာပြုနည်း(၅)နည်း ----- (၉၇)

၃၇။ ကျောင်းလှူရကျိုး(၇)မျိုး ----- (၉၉)

သိမှတ်ဖွယ်ရာနေ့စဉ်ကျင့်စရာ (ဆ)

၃၈။ အပါယ်မကြောက်(၇)ယောက် ----- (၁၀၃)

၃၉။ သင်္ကန်းလှူရကျိုးစလ ----- (၁၀၄)

၄၀။ မြတ်ဗုဒ္ဓ၏ ချမ်းသာရေးလမ်းညွှန် ----- (၁၀၈)

၄၁။ ဆူဆူဗုဒ္ဓဩဝါဒ ----- (၁၁၅)

၄၂။ ဘဏ်တိုက်(၇)ခု ကုသိုလ်စု ----- (၁၁၇)

၄၃။ ကြိုက်ရာရွေးချယ် လမ်းလေးသွယ် --- (၁၂၃)

၄၄။ ဘာနဲ့ပြန်မှာလဲ ----- (၁၂၃)

၄၅။ လိုတရလေးပါး ----- (၁၂၅)

၄၆။ မှတ်သားစရာ လူလေးဖြာ ----- (၁၂၆)

၄၇။ ကိုယ်စောင့်ကမ္မဋ္ဌာန်းလေးပါး ----- (၁၂၈)

၄၈။ မသိငါးပါးသတိထား ----- (၁၃၀)

၄၉။ ဝိဇာကုန်လျှင် ဘယ်ဘုံပြန်မှာလဲ ----- (၁၃၄)

၅၀။ အခွင့်သာခိုက် ကြိုးစားလိုက် ----- (၁၃၇)

၅၁။ ပျက်ရင်ပြင်ပါ ပျောက်ရင်ရှာ ----- (၁၃၈)

၅၂။ စုန်လန်းနဲ့ ဆန်လမ်း ----- (၁၃၉)

၅၃။ ဒါနပြုရာ ဝိပဿနာတင်ပါ ----- (၁၄၂)

၅၄။ အရင်းရှိမှ အမြတ်ရ ----- (၁၄၃)

၅၅။ အမြတ်စားအလှူဖြစ်ပါစေ ----- (၁၄၄)

၅၆။ ကုသိုလ်အလုပ် နောက်မဆုတ်နဲ့ ----- (၁၄၆)

၅၇။ ချစ်သူမုန်းသူ ဘယ်လိုလူ ----- (၁၄၉)

၅၈။ လှူဖြစ်ရကျိုးနပ်ပါစေ ----- (၁၅၂)

ဓမ္မမာမက-အရှင်ကေသရ (ဂ)

၅၉။ ရှာဖွေစားစု ကုသိုလ်ပြု ----- (၁၅၄)

၆၀။ စီးပွားနှစ်ခု ရအောင်စု ----- (၁၅၆)

၆၁။ ဗုဒ္ဓဘာသာ(၅)မျိုး ----- (၁၅၈)

၆၂။ ဒကာ ဒကာမလေးမျိုး ----- (၁၆၅)

၆၃။ ဝဋ်ကြွေးသုံးမျိုး ----- (၁၆၇)

၆၄။ သားသမီးကို ချစ်တတ်ဖို့လိုပါတယ် ----- (၁၆၈)

၆၅။ ဘာအကြွေးမှ မတင်မိပါစေနဲ့ ----- (၁၇၇)

၆၆။ သူတော်ကောင်းတို့အလှူ(၅)မျိုး ----- (၁၈၅)

၆၇။ ဘုရားရှင်နှင့်မတွေ့နိုင်သူ(၇)ဦး ----- (၁၈၉)

၆၈။ မထိမဲ့မြင်မပြုထိုက်သူ(၄)ယောက် ----- (၁၉၀)

၆၉။ ခေါင်းဆောင်မတင်ထိုက်သူ(၆)ယောက် (၁၉၁)

၇၀။ လေးဦးမြောက်ဆရာနှင့် လွဲပါစေ ----- (၁၉၃)

၇၁။ ကံကောင်းချင်လျှင် ကံကိုပြင် ----- (၁၉၄)

၇၂။ ကျင့်ဝတ်သုံးထွေ ကျေပါစေ ----- (၂၀၈)

၇၃။ ဆွဲထုတ်ယူမှ အမြတ်ရမယ် ----- (၂၁၄)

၇၄။ ဒုစရိုက်(၁၀)ဖြာ ရှောင်ကြဉ်ပါ ----- (၂၂၀)

၇၅။ သုစရိုက်(၁၀)ဖြာ ကျင့်သုံးပါ ----- (၂၂၂)

၇၆။ ဆွမ်းဆန်ထဲ ကြွက်ချေးမရောမိကြပါစေနဲ့ (၂၂၄)

၇၇။ ကံအကျိုးပေးလေးမျိုး ----- (၂၃၀)

၇၈။ အရေးနှစ်ပါး အလေးထား ----- (၂၃၈)

၇၉။ အကာထဲမှာ အနှစ်ရှာ ----- (၂၃၉)

သိမှတ်ဖွယ်ရာနေ့စဉ်ကျင့်စရာ (ဈ)

၈၀။ ချမ်းသာစေတတ် လမ်းစဉ်မြတ် ----- (၂၄၂)

၈၁။ နှစ်ဖက်မြင်မှ ချမ်းသာရ ----- (၂၄၅)

၈၂။ စေတနာသုံးဖြာ ပြည့်စုံပါစေ ----- (၂၅၀)

၈၃။ အိမ်ထောင်ပြုရာ ဆင်ခြင်ပါ ----- (၂၅၃)

၈၄။ ဂနိုးမောင်နှံလေးမျိုး ----- (၂၅၉)

၈၅။ မည်သူမှ အာမမခံနိုင်သောတရားလေးပါး (၂၆၁)

၈၆။ ကထိန်သင်္ကန်းအလှူ နိဗ္ဗာန်ယူ ----- (၂၆၃)

၈၇။ မွေးနေ့မွေးရက် ကုသိုလ်ဆက် ----- (၂၆၅)

၈၈။ နှစ်ဖက်လှသူဖြစ်ပါစေ ----- (၂၇၁)

၈၉။ နှလုံးသားကို အလှဆင်ပါ ----- (၂၇၇)

၉၀။ ကိုယ်အပြစ်ကိုယ် မြင်အောင်ကြည့်ပါ --- (၂၈၁)

၉၁။ ကိုယ်ကိုယ်ချစ်လျှင် ကိုယ်ပြုပြင် ----- (၂၈၄)

၉၂။ မစ္စရိယငါးပါးသတိထား ----- (၂၈၇)

၉၃။ သင်္ဂဟတရားလေးပါး ----- (၂၈၉)

၉၄။ ဗုဒ္ဓနည်းကျ အနိုင်ယူနည်း ----- (၂၉၀)

၉၅။ မိမိကိုယ်သာ အားကိုးပါ ----- (၂၉၂)

၉၆။ ပရိက္ခရာ(၈)ပါး ပြည့်စုံမှန်ပါစေ ----- (၂၉၆)

၉၇။ သဒ္ဓါရှိလျှင် နိဗ္ဗာန်ဝင် ----- (၃၀၁)

၉၈။ လူမိုက်စားရင်းမဝင်အောင်
အဂတိလေးပါးရှောင် ----- (၃၁၀)

၉၉။ လေးမျိုးချမ်းသာ ရအောင်ရှာ ----- (၃၁၂)

ဓမ္မမာမက-အရှင်ကေသရ (ည)

၁၀၀။ ကြီးပွားချမ်းသာ ဤ(၆)ဖြာ ----- (၃၁၈)

၁၀၁။ မင်္ဂတားဖိုလ်တား အန္တရာယ်ကြီး(၅)ပါး -- (၃၁၉)

၁၀၂။ အမြတ်ဆုံးကုသိုလ် ဖြစ်စေလို ----- (၃၂၁)

၁၀၃။ ဆုတောင်းတိုင်း ပြည့်ချင်ပါသလား ----- (၃၂၆)

၁၀၄။ နိုင်ရာတာဝန် ထမ်းကြစို့ ----- (၃၃၁)

၁၀၅။ မဟာဂစ္ဆာရုံအဓိဋ္ဌာန် ----- (၃၃၂)

၁၀၆။ သူတော်ကောင်း ပညာတတ် လူလိမ္မာဖြစ်ဖို့ (၃၃၂)

၁၀၇။ ဖန်ဆင်းရှင်သုံးဦး ----- (၃၃၂)

၁၀၈။ ဘာသာအမွေ ပေးကြပါ ----- (၃၃၃)

၁၀၉။ ဝမ်းနည်းဖွယ်နေ ----- (၃၃၃)

၁၁၀။ နံနံလေးပေမယ့် အထင်မသေးနဲ့ ----- (၃၃၄)

၁၁၁။ အပျော်ဆုံးနေ ----- (၃၃၄)

၁၁၂။ ဘဝလက်ကျန်အချိန်ဂယား ----- (၃၃၅)

၁၁၃။ ကပ်သုံးပါးဖြစ်ခြင်းအကြောင်း ----- (၃၃၆)

